

မြန်မာနိုင်ငံ၏ လက်ရှိ ငွေကြေးမူဝါဒ အခြေအနေ

သုရိန်လွင်

၁။ အတိုးနှုန်း

မြန်မာနိုင်ငံရှိ ဘဏ်များမှ ပြည်သူများသို့ ချေးငွေပေါ်တွင် အတိုးနှုန်း (Lending Interest Rate - 13%)သည် အာဆီယံနိုင်ငံတွင် အမြင့်ဆုံးဖြစ်သည်။ ဘဏ်တွေမှ အပ်ငွေအပေါ်အတိုးပေးသည့် (Deposit Interest Rate) ဗဟိုဘဏ်မှ သတ်မှတ်ထားသည်။ အနည်းဆုံး ရောခိုင်နှုန်းမှ အများဆုံး ၁၀ရာခိုင်နှုန်းဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံဘဏ်များအသင်းက Call Deposit အတိုးနှုန်းကို ရောခိုင်နှုန်းမှ ၆ရာခိုင်နှုန်းသို့ ၂၂ရက်နေ့၊ ၈က်တင်ဘာလ၊ ၂၀၁၇ခုနှစ်တွင် ပြောင်းလဲခဲ့သည်။

ထိုအတိုးနှုန်းထားသည် အာဆီယံနိုင်ငံထဲတွင် မြန်မာနိုင်ငံသည် အများဆုံး တစ်နိုင်ငံဖြစ်သည့်အတွက် အချို့နိုင်ငံများမှ စီးပွားရေးသမားများသည် ထိုအတိုးနှုန်းကို အသုံးပြုကာ အတိုးနှုန်းနည်းသောငွေဖြင့် မြန်မာနိုင်ငံတွင် အတိုးနှုန်းကြီးသောနှုန်းဖြင့် အမြတ်ထုတ်လျက်ရှိသည်။ ပြည်သူများသည် ဘဏ်မှ ချေးငွေအတိုးနှုန်း(၁၃%)ဖြင့် လုပ်ငန်းလည်ပတ်နေရသဖြင့် များစွာဝန်ပိနေသလို စီးပွားရေးမှာလဲ ရပ်တန့်လျက်ရှိသည်။

ဗဟိုဘဏ်မှ ဘတ်ဂျာနယ်လီငွေကို လျော့ချရန် ရည်ရွယ်ချက်ဖြင့် ၂နှစ်ငွေတိုက်စာချုပ် (Treasury Bond)ကို အတိုးနှုန်း ၈.၇၅ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၃နှစ် ငွေတိုက်စာချုပ်ကို အတိုးနှုန်း ၉ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ၅နှစ် ငွေတိုက်စာချုပ် အတိုးနှုန်းကို ၉.၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ (Treasury Bill) ငွေတိုက်လက်မှတ်ကို အတိုးနှုန်း (၄)ရာခိုင်နှုန်းတို့ဖြင့် အများပြည်သူတို့ကို ရောင်းချလျက်ရှိသည်။ သို့သော် အတိုးနှုန်းနည်းခြင်း၊ ငွေကြေးဖောင်းပွမှုရှိခြင်း၊ ငွေဖြစ်မလွယ်ခြင်း(Low Liquidity)တို့ကြောင့် ဝယ်ယူသော ပြည်သူ အနည်းငယ်သာရှိပြီး၊ ပုဂ္ဂလိကဘဏ်အချင်းချင်းရောင်းဝယ်မှု (Inter-Bank Market)ဖြင့် သာ ရပ်တည်လျက်ရှိသည်။

ငွေကြေးမူဝါဒ အလုပ်လုပ်စေရန်ငွေတိုက်စာချုပ်နှင့် လက်မှတ်တို့သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။ အစိုးရမှ ငွေလိုအပ်ချိန်တွင်ဖြစ်စေ၊ ငွေကြေးဖောင်းပွမှု တက်နေချိန်တွင် ဖြစ်စေ ထုတ်ရောင်းခြင်း ပြုလုပ်နိုင်သည်။ သို့တွင်သာမက ငွေကြေးအကျပ်အတည်းဖြစ်နေချိန်တွင်

ပြည်သူတွေလက်ထဲ ငွေရောက်စေရန်၊ စီးပွားရေးကို လုံ့ဆော်ရန် ငွေတိုက်စာချုပ်နှင့် လက်မှတ်တို့ကို ပြန်ဝယ်နိုင်သည်။ ငွေတိုက်စာချုပ်နှင့် လက်မှတ်တို့ အလုပ်ဖြစ်စေရန်၊ အစိုးရမှ ၎င်းထံတွင် အချိန်မရွေး ပြန်ထုတ်နိုင်အောင်၊ ငွေဖြစ်လွယ်အောင် (Liquidity) ပြုလုပ်ပေးရမည် ဖြစ်ပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းထက် သာလွန်သော အတိုးနှုန်းကို သတ်မှတ်ပေးရမည်။ သို့သော်အစိုးရတွင် ငွေတိုက်စာချုပ်နှင့် လက်မှတ်တို့အစား ရရှိထားသည်၊ ငွေကြေးကို မည်သည့်နေရာသုံးမည်ဆိုသော စွန့်စားမှု (Risk) ရှိသည်။

ASEAN and Selected Countries	Lending Interest Rate (%)	Deposit Interest Rate (%)
Brunei Darussalam	5.5	0.3
Cambodia	NA	6.8
Indonesia	11.9	7.2
Lao PDR	NA	NA
Malaysia	4.5	3.0
Myanmar	13	8.0
Philippines	5.6	1.6
Singapore	5.3	0.2
Thailand	6.3	1.4
Viet Nam	7.0	5.0
India	9.7	NA
China	4.3	1.5

Source: World Bank

Table. 7 Selective Interest Rate

		2012-2013	2013-2014			
			Q I	Q II	Q III	Q IV
Central Bank Rate(%)		10	10	10	10	10
Deposit Rate (%)						
Saving Account rate(%)		8-10	8-10	8-10	8-10	8-10
Fixed Deposits rate(%)	Three Months	8-10	8-10	8-10	8-10	8-10
	Six Months	8-10	8-10	8-10	8-10	8-10
	Nine Months	8-10	8-10	8-10	8-10	8-10
Saving Certificates(%)		9	9	9	9	9
Treasury Bill (%)		4	4	4	4	4
Treasury Bond(%)	Two Year Treasury Bond	8.75	8.75	8.75	8.75	8.75
	Three Year Treasury Bond	9	9	9	9	9
	Five Year Treasury Bond	9.5	9.5	9.5	9.5	9.5
Lending rate (%)						
Working Capital(%)		13	13	13	13	13
Specialized Loan (%)		12	12	12	12	12
Agricultural Loan to farmers(%)		8.5	8.5	8.5	8.5	8.5
Small Personal Loans (%)		36	36	36	36	36

Source: Central Statistical Organization

မြန်မာနိုင်ငံကဲ့သို့သော နားလည်ရန် ရှုပ်ထွေးသော စီးပွားရေးကို လုံ့ဆော်ရန် အတိုးနှုန်းမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ အတိုးနှုန်းသည် ငွေကြေးဖောင်းပွမှု၏ Risk ကိုထည့်တွက်ရသည့်အတွက် အခုလက်ရှိအခြေအနေအရ ငွေကြေးဖောင်းပွမှုမှာ ဆက်တိုက်ကျဆင်းနေသောကြောင့် အတိုးနှုန်းကို လျော့ရန် အချိန်ကောင်းဖြစ်သည်။


၂။ ငွေကြေးဖောင်းပွမှုနှုန်း

ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေး တိုးတက်မှုသည် အရက်သောက်သော လူတစ်ယောက်နှင့်တူသည်။ အရက်သောက်သောသူသည် မနက်မိုးလင်းလျှင် အဆိုပါ အရက်သောက်သည့် ဒဏ်ကို ချက်ချင်း ခံစားရမည် ဖြစ်သော်လည်း အရက်မသောက်ခြင်းကြောင့် ရမည် ကောင်းကျိုးများမှာ ချက်ချင်း မဖြစ်ပေါ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရမည်ဖြစ်သည်။

ထိုသဘောတရားအတိုင်းပင် ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်လိုက်ပါက စီးပွားရေး တိုးတက်မှုနှုန်းမှာ ရေတိုတွင် နှေးကွေးသွားမည် ဖြစ်သော်လည်း ရေရှည်တွင် အကျိုးရှိမည်ဖြစ်သည်။ ဤကဲ့သို့ မဟုတ်ဘဲ အစိုးရမှ လိုအပ်သော ငွေကို ရိုက်ထုတ်ခြင်း ပြုလုပ်၍ ဖန်တီးပါက ရေတိုတွင် လုပ်ငန်း လစာများတက်ခြင်းနှင့် ထုတ်လုပ်နိုင်မှုနှုန်း တိုးတက်သယောင်ရှိသော်လည်း ရေရှည်တွင် ငွေကြေးဖောင်းပွမှုကဲ့သို့သော ဆိုးကျိုးကို ခံစားရမည် ဖြစ်သည်ဟု Milton Friedman မှ ပြောကြားခဲ့သည်။


ငွေကြေးဖောင်းပွမှုကို ပြုလုပ်နိုင်သည့် တစ်ခုတည်းသော ယန္တရားမှာ အစိုးရဖြစ်ကြောင်း Milton Friedman မှပြောကြားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးကို ထုတ်လုပ်ခွင့်ရှိသည့် အာဏာမှာ အစိုးရထံတွင်သာ ရှိသည်။ ထို့ကြောင့် အစိုးရသည် ငွေကြေးကို ဘာအတွက် ရိုက်ထုတ်သနည်းဆိုသည့် မေးခွန်းဖြစ်ပေါ်လာသည်။ အကယ်၍ အစိုးရသည် ၎င်း၏ ပြည်တွင်း၊ ပြည်ပကြွေးမြီများကို ဆပ်ရန်အတွက် လည်းကောင်း၊ အစိုးရ၏ အသုံးစရိတ်ကို တိုးသုံးရန်အတွက် လည်းကောင်း ငွေကြေးကို ရိုက်ထုတ်ခြင်းသည် ငွေကြေးဖောင်းပွမှုကို တိုက်ရိုက်ဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ ဆက်တိုက်ဆိုသလို သိသိသာသာကျဆင်းလျက်ရှိသည်ကို အောက်ဖော်ပြပါ ပုံတွင် တွေ့ရသည်။ ထိုသို့ ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းရသည် အဓိကအကြောင်းအရင်းကို တိတိကျကျ မသိရသော်လည်း ဖြစ်နိုင်သည့်ထဲမှ တစ်ချက်သည် အစိုးရအသုံးစရိတ်လျော့ချခြင်းနှင့် ဘတ်ဂျက်လိုငွေပြုမှု လျော့ချခြင်းကြောင့်ဖြစ်သည်။ (Table - 2.2.2)




Source: CSO

Figure 31: Myanmar food inflation and global commodity prices




Sources: CSO, WB commodity prices, WB Staff estimates

Figure 32: Headline and food inflation in Myanmar 2012-2016




Sources: CSO, WB Staff estimates

Figure 33: Food inflation and exchange rate




Sources: CSO, CBM, WB Staff estimates

Figure 35: Money Stock (% change and contribution)



Sources: CBM, WB Staff estimates

Figure 36: Money multiplier




အထက်ပုံ ၃၁နှင့် ၃၃ ကို ကြည့်ပါက ကုန်ပစ္စည်းဈေးနှုန်းများမှာ မြင့်တက်လျက်ရှိသည်။ ဤသည်ထက် မြန်မာနိုင်ငံမှာ သွင်းကုန်ပစ္စည်းများပိုမို တင်သွင်းနေသောကြောင့် ကမ္ဘာ့ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ပါကလည်း မြန်မာနိုင်ငံ၏ ကုန်ပစ္စည်းဈေးနှုန်းများအပေါ် သက်ရောက်မှုရှိသည်။ ထိုသို့ ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းနေခြင်းသည် မြန်မာကျပ်ငွေတန်ဖိုးကို ဆက်လက်၍ ကျဆင်းစေပါသည်။

တစ်ဖက်ကဆိုရသော် ပြည်တွင်းငွေတန်ဖိုး ကျဆင်းခြင်းသည် ပို့ကုန်လုပ်ငန်းရှင်များအတွက် ကောင်းမွန်သော်လည်း မြန်မာနိုင်ငံမှာ သိသိသာသာ သွင်းကုန်တင်သွင်းနေရသောကြောင့် ကျပ်ငွေတန်ဖိုးကျဆင်းခြင်းမှာ မြန်မာနိုင်ငံအတွက် မကောင်းပေ။ ယခု လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံက ပဲတင်သွင်းမှုကို အိန္ဒိယအစိုးရမှ ကန့်သတ်လိုက်သည်ကို တွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ပဲဈေးကွက်တွင် ဆိုးကျိုးများ ဆက်တိုက် ဖြစ်ပေါ်လာသည်။ ဤကဲ့သို့သောပြဿနာများ နောက်ထပ်မဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံကလဲ လိုအပ်ပါက မိမိတို့နိုင်ငံကို တင်သွင်းနေသော ကုန်ပစ္စည်းများကို တာဆီးရမည် ဖြစ်သည်။ ဥပမာ - လယ်ယာထွက်ကုန်များဖြစ်သော ကြက်ဥ၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို မြန်မာနိုင်ငံရှိ ပြည်သူများမှ ပိုမို စိုက်ပျိုးထုတ်လုပ်စေရန် အစိုးရမှ ပံ့ပိုးပေးခြင်းသည် နိုင်ငံအတွက်လဲ ပင်ငွေ ပိုများလာနိုင်ပါသည်။

၂.၁ ငွေကြေးဖောင်းပွမှုကို အဓိက ဖြစ်စေသော အကြောင်းအရာများ

2.1.1 Money Supply


FIGURE 17.4 MONEY SUPPLY



Source: Central Bank of Myanmar

Money Supply သည် ငွေကြေးဖောင်းပွမှုကို ဖြစ်စေသည့် အချက်တစ်ခုဖြစ်သည်။ အထက်ပါ ဇယားကို ကြည့်ခြင်းအားဖြင့် Money Supply မှာ နှစ်အလိုက် တိုးတက်လျက်ရှိသည်။

Table – 2.1.2




Source: CSO

အထက်ပါ ပုံ(Table 2.2) ကို ကြည့်ခြင်းအားဖြင့် NLD အစိုးရတက်လာပြီး နောက်ပိုင်းတွင်လဲ Money Supply မှာ တည်ငြိမ်လျက်ရှိသည်ကိုတွေ့ရသည်။


Table 2.2.1 State Budget Deficit

FIGURE 17.1 SUMMARY OF THE STATE BUDGET




Source: Budget Department

FIGURE 17.2 RECEIPTS TAXES




Source: Budget Department

Table 2.2.2



Source: Sean Turnell, 2017)

Table 2.2.3



Source: Sean Turnell, (2017)


အထက်ပါ Table (2.2.1, 2.2.2, 2.2.3) ကို ကြည့်ခြင်းအားဖြင့် အစိုးရသည် ဘတ်ဂျက်လိုငွေ၊ ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေသော်လည်း ငွေရိုက်ထုတ်ဖြေရှင်းခြင်း မပြုလုပ်ဘဲ၊ အစိုးရ အသုံးစရိတ်လျော့ချခြင်းနှင့် အခွန်တိုးကောက်ခြင်းတို့ ပြုလုပ်နေ၍ ဖြစ်သည်။

As equation; $GDP = C + I + (G - T) + (X - M)$ (Sean Turnell, 2017).

2.3 ကုန်သွယ်မှု လိုငွေပြခြင်း

VALUE OF FOREIGN TRADE (Include border trade, US\$ Million)

Table – 2.3.1



Source: CSO

- 1- All exports include re-exports
- 2- All imports include draw-back items

Source: Customs Department

ကုန်သွယ်မှု လိုငွေပြခြင်းသည် ငွေကြေးဖောင်းပွမှုကို အဓိက ဖြစ်စေသည့် အချက်တစ်ချက်ဖြစ်သည်။
 ကုန်သွယ်မှုလိုငွေပြခြင်းကြောင့် နိုင်ငံခြားငွေရရှိမှုနည်းပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းဈေးကွက်ကိုလဲ
 ထိခိုက်စေသည်။


၃။ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း

နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း တည်ငြိမ်ရေးသည် ဗဟိုဘဏ်၏ အဓိက တာဝန်တစ်ရပ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ ထွက်ကုန်နှင့် ပို့ကုန်ကို အဓိက ပို့ရသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်သော်လည်း အများပြည်သူကြားထဲတွင် ဒေါ်လာကိုင်ဆောင်လိုသူသာ များလျက်ရှိသည်။ ဤသည်မှာ ပြည်သူတို့၏ ဈေးကစားလိုစိတ်သည် (Speculative Motive) ဒေါ်လာပေါ်တွင်သာရှိကြောင်းကို သိသာစေသည်။

လက်ရှိတွင် ငွေကြေးလဲလှယ်နှုန်းမှာ တည်ငြိမ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုသည် ငွေကြေးလဲလှယ်နှုန်းပေါ်တွင် သက်ရောက်မှုရှိသည်ကို အောက်ဖော်ပြပါဇယားတွင်တွေ့ရသည်။


နိုင်ငံရေး ကူးပြောင်းမှု အခြေအနေသည် အမေရိကန် ဒေါ်လာနှင့် တရုတ်ယွမ် ငွေကြေးလဲလှယ်နှုန်း ကို သက်ရောက်မှုရှိပုံ

Table 3.1



Source: CBM

Table 3.2




Source: CBM

အမေရိကန် ဒေါ်လာနှင့် တရုတ်ယွမ် ငွေကြေးလဲလှယ်နှုန်း ၂ခုကို နှိုင်းယှဉ်ရာတွင် Political Pressureသည် အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းပေါ်တွင် သက်ရောက်မှုရှိနေပြီး မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဖက် နိုင်ငံဖြစ်သော တရုတ်နိုင်ငံ၏ ယွမ်ငွေကြေးပေါ်တွင် သက်ရောက်မှုနည်းသည်ကို အထက်ပါ ဇယား(Table 3.1, 3.2) ၂ခုကို နှိုင်းယှဉ်လေ့လာခြင်းဖြင့် သိနိုင်သည်။ အထက်ပါ ဇယားများအရ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ၂၀၁၅ ဇန်နဝါရီ ရွေးကောက်ပွဲကာလများတွင် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းမှာ တရုတ်ယွမ်ငွေ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်လျှင် ပိုတက်လာသည်ကို တွေ့ရသည်။

ဇယား(၄)၊ သွင်းကုန်၊ ထုတ်ကုန်လိုငွေပြေမှုတွင် ၂၀၁၅၊ ဇွန်လနှင့် ဇူလိုင်လတွင် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာလဲလှယ်နှုန်းသည် ဇွန်လတွင် 1110 ကျပ်နှုန်းမှ ဇူလိုင်လတွင် 1236 ကျပ်အထိ မြင့်တက်လာသည်ကိုတွေ့ရသည်။

ထို့အတူ တရုတ်ငွေယွမ် လဲလှယ်နှုန်းမှာလဲ ဇွန်လတွင် 178.78 ကျပ်မှ၊ ဇူလိုင်လတွင် 199.07 ကျပ်အထိ မြင့်တက်ခဲ့သည်ကို တွေ့ရသည်။



Source: CBM

၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက်တွင် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည် သိသာစွာ တက်လာသည်။ ၂၀၁၅၊ ဧပြီလတွင် အစိုးရအနေဖြင့် တရားဝင် အာဏာလွှဲပြောင်းရယူပြီး နောက်ပိုင်း ငွေ(နိုင်ငံဘာလကုန်)မှ စ၍ အမေရိကန် ဒေါ်လာဈေးမြင့်တက်မှုကို ကြုံတွေ့ခဲ့ရသည်။

ထိုသို့ အခြေအနေကို ထိန်းချုပ်ရန် ပုံမှန်အားဖြင့် ဗဟိုဘဏ်တွင်ရှိသော Foreign Currency Reserve (\$) များကို အများပြည်သူကို ထုတ်ရောင်းလျှင် ဒေါ်လာဈေးပြန်ကျမည် ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသည် ပို့ကုန်ထက် သွင်းကုန်များနေသောကြောင့် နိုင်ငံထဲသို့ ပြန်ဝင်လာသော ဒေါ်လာမှာ နည်းပါးလျက်ရှိပြီး Foreign Currency Reserve မှာ ဒေါ်လာဈေးပြန်ကျလောက်အောင် ထုတ်မရောင်းနိုင်ချေ။

နောက်ထပ် အကျပ်အတည်းတစ်ခုမှာ ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာကို ပြည်တွင်းပုဂ္ဂလိက ဘဏ်များသို့ လေလံစနစ်ဖြင့် ရောင်းချပါသည်။ သို့သော် အဆိုပါပြည်တွင်းပုဂ္ဂလိက ဘဏ်များမှာ ပြည်သူများသို့ အကန့်အသတ်ဖြင့်သာ ရောင်းနေပါသည်။ ဤသည်မှာ ဗဟိုဘဏ်မှ လေလံစနစ်ဖြင့်ရောင်းချသော ဒေါ်လာများကို ပြည်တွင်းပုဂ္ဂလိက ဘဏ်များက ၎င်းတို့၏ ဆက်နွယ်နေသော လုပ်ငန်းများသို့ ပြန်လည်ရောင်းချနေသလားဆိုသော သံသယဝင်မှုများဖြစ်လာသည်။

ထိုကဲ့သို့သော အကျပ်အတည်းဖြစ်နေချိန်တွင် အစိုးရသစ်မှာလဲ ၎င်း၏အုပ်ချုပ်မှုယန္တရား အားလုံး အလုပ်မလုပ်သေးချိန်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အောက်ဖော်ပြပါ ကြေညာချက်ကို ၂၀၁၆ ခုနှစ် ဧပြီလ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။¹

ထိုကြေညာချက်အရ ဘဏ်များတွင်ပါဝင် သက်ဆိုင်သောသူများ ပြည်ပတွင် နိုင်ငံခြားငွေ ဘဏ်စာရင်း ဖွင့်လှစ်ထားခြင်းရှိပါက အချက်အလက်များနှင့် တကွ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရန်လိုအပ်ကြောင်းနှင့် မလိုက်နာပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ နှင့် ပုဒ်မ ၄၂^၂တို့အရ အရေးယူသွားမည်ဟုကြေညာခဲ့သည်။

အဆိုပါကြေညာချက်ထွက်လာပြီးနောက် ဘဏ်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားငွေ(\$) ကိုင်ဆောင်ထားသော ပြည်သူများသည် အစိုးရသစ်အနေဖြင့် အမှန်တကယ် အရေးယူဆောင်ရွက်လိမ့်မည် ဟူသော စိုးရိမ်စိတ်ဖြင့် မိမိတို့လက်ထဲရှိ နိုင်ငံခြားငွေများ(\$)ကို မြန်မာကျပ်ငွေဖြင့်လဲလှယ်ခဲ့သည်။

ထိုကြေညာချက်ကြောင့် မြန်မာနိုင်ငံထဲသို့ အမေရိကန်ဒေါ်လာများ ပြန်လည်စီးဝင်လာသောကြောင့် ဒေါ်လာဈေးမှာ ပြန်လည်ကျသွားပါသည်။ ထို့နောက် မည်သူ့ကိုမှ ပုဒ်မ ၃၈နှင့် ၄၂အရ အရေးယူခံရသည်ဟု သတင်းမကြားရပေ။ သို့သော် အမေရိကန်ဒေါ်လာငွေကြေးလဲလှယ်နှုန်းမှာ ဗဟိုဘဏ်၏ ကြေညာချက်ထုတ်ပြန်သည့် ဧပြီလတွင် (၂၁၊ ဧပြီလ၊ ၂၀၁၇)အမြင့်ဆုံး ၁၃၇၅ကျပ်သို့ ရောက်ရှိပြီးနောက်ပိုင်းတွင် ပြန်လည် ကျဆင်းလာသည်ကို တွေ့ရသည်။

ထိုကာလတူအချိန်တွင် ၂၀၁၆၊ ဧပြီလတွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြခြင်းမှာ (-770 U.S\$ Million) မြင့်တက်နေသည်။ ထို့ကြောင့် ဒေါ်လာဈေးပြန်လည် ကျဆင်းခြင်းမှာ ကုန်သွယ်မှု လိုငွေပြမှု လျော့နည်းခြင်းကြောင့် မဟုတ်ပေ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေဖို့အတွက် ၎င်း၏ Monetary tools များ အလုပ်လုပ်မလုပ်သဖြင့် ဥပဒေဖြင့်သာ လိုက်လံ ထိန်းကျောင်းနေရသည်ကို သိသိသာသာတွေ့ရပါသည်။

သုံးသပ်ချက်များ

(Conclusions)

မြန်မာနိုင်ငံသည် ဒေသတွင်း ပြဿနာများစွာ ကြုံတွေ့နေရသည်။ ထို့အပြင် NLD အစိုးရသည် စီးပွားရေးထက် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဖြစ်စဉ်များအပေါ် အာရုံစိုက်နေသည်ကို တွေ့ရသည်။ အစိုးရ၏ မူဝါဒမှာ ငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးတိုးတက်မည် ဖြစ်သောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှု ဖြစ်စေရန် မျှော်လင့်ချက်များ ပိုမိုပေးကွာလာသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာလည်း အောက်ဖော်ပြပါ ဇယားအရ လျော့ကျလျက်ရှိသည်။ မြန်မာနိုင်ငံ၏ ပင်မစီးပွားရေးမှာ လယ်ယာကဏ္ဍဖြစ်သည့် အတွက် ထိုကဏ္ဍတွင် ဖြစ်ပေါ်လျက်ရှိသော လယ်မြေ၊ ယာမြေ ပိုင်ဆိုင်မှုအငြင်းပွားသည့်အကျပ်အတည်း၊ လယ်သမားတို့၏ ကြွေးမြီအကျပ်အတည်းနှင့် အရည်အသွေးပြည့်ဝသော လယ်ယာထွက်ကုန်များ ဖြစ်လာစေရန် နိုင်ငံတော် အစိုးရမှ ဝင်ရောက်ဖြေရှင်းပေးချိန်တန်ပြီဖြစ်သည်။

Table 8: Key Economic Indicators 2013/14 – 2019/20 (% of GDP)

	2013/14	2014/15	2015/16	2016/17	2017/18	2018/19	2019/20
Output and prices							
Real GDP (% change)	8.4	8.0	7.3	6.5	6.9	7.2	7.3
CPI (% change, Period average)	5.7	5.9	11.4	8.9	6.3	5.7	5.5
Public sector (% of GDP)							
Revenue	20.2	22.3	19.9	16.8	16.7	16.3	16.8
Union Government	10.2	12.4	12.4	9.6	9.6	9.5	10.2
Expenditure	21.7	23.4	23.2	21.3	20.5	19.6	19.9
Union Government	13.1	14.6	15.1	13.9	13.5	13.1	13.4
Balance	-1.5	-1.1	-3.2	-4.5	-3.8	-3.3	-3.1
Public debt	34.2	29.5	33.8	33.8	33.8	34.3	34.7
Money and credit (% change)							
Reserve money	16.0	5.0	20.0	13.4	9.7	9.4	10.5
Net claims on Government	6.6	13.5	31.5	24.5	12.8	10.0	6.0
Broad money	32.7	19.6	23.2	20.8	16.5	18.6	18.0
Private sector credit	52.5	36.5	34.0	21.0	19.0	25.0	24.0
Balance of payments (% of GDP)¹							
Current account balance	-4.9	-3.3	-4.8	-6.7	-6.8	-6.7	-6.6
Trade balance	-5.1	-6.3	-8.6	-10.2	-10.4	-10.4	-10.2
Financial account	7.4	7.1	6.6	6.5	7.8	8.1	8.3
FDI (net)	4.4	7.1	6.6	5.9	6.4	6.7	6.9
Overall balance	2.0	1.8	-0.7	-0.3	1.0	1.3	1.8
Memo item							
Nominal GDP (Kyat billion)	58,012	65,262	72,780	84,745	98,007	113,013	129,792

Sources: MOPF, CSO, CBM, IMF BOP Statistics, WB Staff estimates

1/ Preliminary IMF estimates subject to change

နိုင်ငံတော်၏ ကြွေးမြီ အရပ်ရပ်အခြေအနေ တင်ပြချက်

၆၀။ နိုင်ငံတော်၏ (၃၁-၁၂-၂၀၁၆) ရက်နေ့အထိ ပြည်ပကြွေးမြီ အရပ်ရပ်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာ)

စဉ်	မြီရှင်နိုင်ငံ/အဖွဲ့အစည်းအမည်	ပေးဆပ်ရန်ကျန်ငွေ
၁	အေဒီဘီ	၅၀၈,၇၀၈,၃၅၂.၀၉
၂	ဩစတြီးယား	၁၁၈,၅၃၈,၉၉၇.၅၂
၃	တရုတ်	၃,၉၅၅,၆၉၇,၅၇၇.၅၉
၄	ဗင်လန်	၂,၆၂၉,၄၉၅.၄၆
၅	ပြင်သစ်	၄၅၆,၇၂၇,၆၄၆.၄၁
၆	ဂျာမဏီ	၆၈၃,၀၀၈,၃၄၃.၂၈
၇	အိုင်ဒီအေ	၈၄၀,၅၄၉,၀၇၅.၅၇
၈	အိုင်အက်မ်အေဒီ	၃,၃၀၀,၂၇၉.၈၅
၉	အိန္ဒိယ	၁၈၆,၆၅၆,၂၀၃.၂၁
၁၀	ဂျပန်	၁,၉၉၈,၆၆၁,၅၀၆.၈၅
၁၁	ကိုရီးယား	၁၀၇,၃၀၀,၇၇၉.၅၄
၁၂	နယ်သာလန်	၈,၁၄၁,၃၁၀.၇၆
၁၃	အိုပက်	၁၁,၆၄၃,၃၆၄.၆၁
၁၄	ဆော်ဒီ	၁,၉၃၀,၀၀၇.၄၁
၁၅	ထိုင်း	၂၆,၁၆၁,၉၉၁.၀၀
၁၆	အင်္ဂလန်	၃၃,၆၀၈,၁၆၄.၆၄
၁၇	ဆာဗီးယား	၄၆,၆၁၆,၄၄၄.၅၃
	စုစုပေါင်း	၈,၉၈၉,၈၇၉,၅၄၀.၃၂

နိုင်ငံတော် အစိုးရတွင် ပြည်တွင်း၊ ပြည်ပကြွေးမြီ ဖိအားရှိနေသည်။ အထက်ဖော်ပြပါပုံကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ မြီရှင် နိုင်ငံစာရင်းတွင် တရုတ်နိုင်ငံမှာ ထိပ်ဆုံးတွင် ရှိပြီး၊ ဂျပန်နိုင်ငံမှာ ဒုတိယ မြီရှင် နိုင်ငံဖြစ်သည်။ တရုတ်ယွမ်ငွေကြေးနှင့် ဂျပန်နိုင်ငံတို့၏ ငွေကြေးလဲလှယ်နှုန်းမှာ တည်ငြိမ်သော်လည်း မြန်မာနိုင်ငံမှ ငွေချေးယူသည့်အခါ ဒေါ်လာကိုသာ အသုံးပြုသည်ကို တွေ့ရသည်။ ထို့ကြောင့် ဒေါ်လာငွေကြေးလဲလှယ်နှုန်း တည်ငြိမ်ရေးမှာ အကြွေးပြန်ဆပ်ရန်အတွက်လဲ အရေးကြီးသည်။ အကယ်၍ ဒေါ်လာငွေကြေးလဲလှယ်နှုန်း တိုးတက်လာပါက မြန်မာနိုင်ငံမှာ အကြွေးဝန်ထုပ်၊ ဝန်ပိုး ပိုကြီးလာမည် ဖြစ်သည်။

ထို့ကြောင့် အစိုးရအနေဖြင့် ကြွေးမြီလျှော့ချရန်အတွက် အစိုးရ၏ အသုံးစရိတ်ကို လျှော့ချနေသော်လည်း တစ်ဖက်တွင် ထိုကဲ့သို့ လျှော့ချခြင်းကြောင့် အစိုးရ၏ လုပ်ကိုင်နိုင်စွမ်းအားကိုပါ

လျော့ကျလာစေမည် ဖြစ်သည်။ ဤကဲ့သို့ အစိုးရက အသုံးစရိတ်ကို လျှော့ချခြင်းကြောင့် တစ်ဖက်တွင်လည်း အခွန်များ တိုးမြှင့်ကောက်ခံလာနိုင်သည်။ ဦးထင်ကျော် အစိုးရမှာ လိုငွေနှင့် ဂျီဒီပီ အချိုးကို ၅ရာခိုင်နှုန်းထက် ကျော်လွန်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်မည်ဟု ဘဏ္ဍာရေးကော်မရှင် (၃/၂၀၁၇) ကြိမ်မြောက် အစည်းအဝေး၊ အောက်တိုဘာလ ၂ရက်၊ ၂၀၁၇ခုနှစ်တွင် ကြေညာထားသည်။

၆၁။ ၂၀၁၁-၂၀၁၂ ခု ၊ ဘဏ္ဍာရေးနှစ်မှ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် နိုင်ငံတော်၏ ပြည်တွင်း ၊ ပြည်ပ ကြွေးမြီ အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

(ကျပ်ဘီလီယံ)

ဘဏ္ဍာရေးနှစ်	ပြည်တွင်းကြွေးမြီ (ကျပ်ဘီလီယံ)	ဂျီဒီပီ၏ %	ပြည်ပကြွေးမြီ (ကျပ်ဘီလီယံ)	ဂျီဒီပီ၏ %
၂၀၁၁-၂၀၁၂ (၃၁-၃-၂၀၁၂ နေ့အထိ)	၉,၉၃၈	၂၁.၃%	* ၆,၃၃၅	၁၃.၆%
၂၀၁၂-၂၀၁၃ (၃၁-၃-၂၀၁၃ နေ့အထိ)	၁၀,၈၂၄	၂၁.၁%	* ၇,၃၀၁	၁၄.၂ %
၂၀၁၃-၂၀၁၄ (၃၁-၃-၂၀၁၄ နေ့အထိ)	၁၂,၀၁၄	၂၀.၃%	၉,၅၆၁	၁၆.၁%
၂၀၁၄-၂၀၁၅ (၃၁-၃-၂၀၁၅ နေ့အထိ)	၁၂,၄၈၇	၁၈.၉ %	၉,၅၄၅	၁၄.၄ %
၂၀၁၅-၂၀၁၆ (၃၁-၃-၂၀၁၆ နေ့အထိ)	၁၅,၇၂၄	၂၁.၄ %	၁၂,၂၄၆	၁၆.၇ %
၂၀၁၆-၂၀၁၇ (၃၁-၁၂-၂၀၁၆ နေ့အထိ)	၁၆,၃၃၄	၂၀.၁%	၁၀,၆၅၃	၁၃.၁%

မှတ်ချက်။ * နောက်ကျကြွေးများမပါဝင်ပါ။

Source: <http://www.mof.gov.mm>

ငွေကြေးမူဝါဒ Monetary tools များ အလုပ်လုပ်စေဖို့သည် ဘဏ္ဍာရေး မူဝါဒအပေါ်တွင်လဲ မူတည်နေသည်။ အစိုးရအနေဖြင့် နိုင်ငံခြားငွေကြေးရရှိမှု အကန့်အသတ်ရှိခြင်းကို ဖြေရှင်းရန် ပို့ကုန် တင်ပို့မှု အားကောင်းမှသာ နိုင်ငံခြားငွေ ရရှိမှုများမည် ဖြစ်သည်။ ထို့ကြောင့် ပို့ကုန်ဦးစားပေးစနစ် (Export-Led Growth)³ ဖြင့် သွားရန်လိုအပ်ပြီး၊ အစိုးရအနေဖြင့် ပို့ကုန်တင်ပို့မှုအားကောင်းစေရန် စီးပွားရေးလုပ်ငန်းများကို မှန်ကန်သော မူဝါဒများ ချမှတ်ပေးကာ လက်တွေ့ အကောင်အထည်ဖော်သင့်သည်။ ထိုမှသာ ပို့ကုန်တင်ပို့မှုမှ တစ်ဆင့် နိုင်ငံခြားငွေရရှိမှု တိုးတက်လာမည် ဖြစ်သောကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်ရေးကိုလဲ ဗဟိုဘဏ်မှ ပိုမို လုပ်ဆောင်လာနိုင်မည် ဖြစ်သည်။

အခွန်ကောက်ခံရရှိမှု အကန့်အသတ်ရှိခြင်းကို ဖြေရှင်းနိုင်ရန် အခွန်တိုးကောက်ခြင်းထက် အခွန်ဆောင်နိုင်သူဦးရေ ပိုများအောင် အရင်လုပ်သင့်ပြီး အကောက်ခွန်ဦးစီးဌာန၏ လုပ်ကိုင်နိုင်စွမ်းအား မြှင့်တင်ရန်လဲ လိုအပ်သည်။

ငွေကြေးဖောင်းပွမှုနှုန်းနှင့် ညှိနှိုင်း၍ ဘဏ်မှ ချေးငွေအတိုးနှုန်း(၁၃%)ကို လဲလျှော့ချသင့်သည်။ အတိုးနှုန်းကို လျှော့ချနိုင်ခြင်းဖြင့် ပြည်သူများအနေဖြင့် အလုပ်လုပ်ကိုင်လိုစိတ် ပိုမို ဖြစ်ပေါ်လာပြီး စီးပွားရေးလုပ်ငန်းများနှင့် ပြည်သူ ကြွေးမြီ ဖိအားကိုလဲ လျှော့ချနိုင်မည်ဖြစ်သည်။

မူဝါဒ အကြံပြုချက်များ

(Policy Recommendations)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ပြောင်းလဲချိန်ကို ဦးသိန်းစိန် အစိုးမှ စတင်ရေတွက်လျှင် ၇နှစ်ကျော် ကာလသာရှိပြီး၊ ဦးသိန်းစိန် အစိုးရအပြီး ဦးထင်ကျော်အစိုးရအတွက်မူ ၂နှစ်နီးပါးကာလသာရှိသေးသည်။ သို့သော် နိုင်ငံတွင်းပြဿနာများမှာ ရှင်းမနိုင်အောင် ဖြစ်လျက်ရှိသည်။

ထိုကဲ့သို့ နိုင်ငံအတွက် အရေးကြီးလာသော အပြောင်းအလဲအများတွင် အဓိကကျလေ့ရှိသော ၂ချက်ရှိသည်။

ဤသည်မှာ ၁။ ပြတ်သားသော အစိုးရရှိခြင်းနှင့်

၂။ ထိုအစိုးရသည် စီးပွားရေးကဏ္ဍကို ဦးစားပေးခြင်းဖြစ်သည်။

အောက်ပါ သာဓကများကိုကြည့်လျှင် ထိုအချက် ၂ခုမှာ ပေါ်လွင်နေသည်။

တောင်ကိုရီးယားနိုင်ငံ ပြန်လည် နာလနီထူစေရန် ဗိုလ်ချုပ်ကြီးပတ်မှ ၁၉၆၁ အာဏာသိမ်းပြီး သမ္မတပတ်ချွန်းဟီးအနေဖြင့် တိုင်းပြည်ကိုပြန်လည် ထူထောင်ရာတွင် စီးပွားရေးကဏ္ဍကို အဓိက ဦးစားပေးခဲ့ပြီး ပို့ကုန်မြှင့်တင်ရေးကို အရေးတကြီး လုပ်ခဲ့သည်။

စင်ကာပူနိုင်ငံကို ဦးဆောင်ခဲ့သော လီကွမ်ယူမှာလဲ ၎င်းတိုင်းပြည်အနေအထားနှင့်ကိုက်ညီသော စီးပွားရေး အခြေအနေကို (ဘဏ္ဍာရေးနှင့် ဆိပ်ကမ်းကဲ့သို့သော) ဖန်တီးခဲ့ပြီး တတိယနိုင်ငံတစ်ခုမှ ပထမနိုင်ငံတစ်ခုသို့ ပြောင်းလဲရာတွင် ဦးဆောင်မှုပေးခဲ့သည်။

ထို့အတူပင် အင်ဒိုနီးရှားနိုင်ငံတွင်လဲ ဗိုလ်ချုပ်ကြီး ဆူဟာတိုမှ သမ္မတဖြစ်လာပြီး တိုင်းပြည်တိုးတက်အောင် ပညာရှင်များ၏ အကြံများကို အလေးထားပြီး စီးပွားရေးကဏ္ဍကို အဓိကထား လုပ်ဆောင်ခဲ့သည်။

အခြားတိုးတက်သွားသော နိုင်ငံများကို ကြည့်လျှင် တိုင်းပြည်၏ စီးပွားရေးကို အမြဲတစေ အရေးကြီးသော ပထမဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားခဲ့သည်။

မြန်မာနိုင်ငံတွင်မူ ၂၀၁၅ ရွေးကောက်ပွဲအလွန် ကာလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် စီးပွားရေးကဏ္ဍအတွက် ၂နှစ်တာ ကာလတွင် ထိရောက်သော မူဝါဒများနှင့် အစိုးရတွင် ပါဝင်မည့် မှန်ကန်သော လူရွေးချယ်မှုများ မလုပ်နိုင်ခဲ့ပေ။ ထို့အပြင် ငြိမ်းချမ်းရေးရမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဟူသော မူဝါဒကို ကျင့်သုံးခဲ့သည်။

ထိုအကျိုးဆက်မှာ အရင်းအမြစ်များ အကန့်အသတ်ရှိသော ဆင်းရဲသော တိုင်းပြည်တစ်ခုအတွက် အမှားမခံနိုင်တော့ပေ။ ပညာတတ်များကို အစိုးရမှ နေရာမပေးခြင်းသည် အစိုးရအတွက် လမ်းချော်စေသော ပြဿနာများရဲ့ အစသာလျှင်ဖြစ်သည်။ အစိုးရမှ အပြောင်းအလဲအတွက် အမှားတစ်ခု လုပ်လျှင် ပြည်သူများမှ ဒုက္ခများစွာဖြင့် ထိုအပြောင်းအလဲကို လိုက်ပါရသည်။ ထို့ကြောင့် အစိုးရအနေဖြင့် စီးပွားရေး ကဏ္ဍကို တိုးတက်လာစေရန် အောက်ပါအချက်များကို ပြုလုပ်သင့်သည်။

၁- စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် အစိုးရအား အကူအညီပေးရန် စွမ်းဆောင်နိုင်သော ပညာရှင်များကို နေရာပေးခြင်း၊ ဖွဲ့စည်းခြင်း၊ နိုင်ငံတကာမှ ခေါ်ယူခြင်းများ ပြုလုပ်ရမည်^၄

၂ - ပို့ကုန်ဦးစားပေး လုပ်ငန်းများကို အစိုးရမှ ထိရောက်သော မူဝါဒများချမှတ်ပေးခြင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များဖြင့် ပူးပေါင်း၍ တိုးမြှင့်ခြင်း

၃ - ပြည်တွင်းသို့ မလိုအပ်သော ကုန်ပစ္စည်းများ၊ ပြည်တွင်းတွင် အရည်အသွေးမီစွာ ထုတ်လုပ်နိုင်သော ကုန်ပစ္စည်းများကို အခွန်ဖြင့်ဖြစ်စေ၊ အရေအတွက်သတ်မှတ်ခြင်းဖြစ်စေ မတင်သွင်းစေရန် တားဆီးခြင်း

၄- လယ်ယာထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာနှင့် ယှဉ်နိုင်သော အရည်အသွေးဖြစ်လာစေရန် သုတေသန ဌာနများ ဖွဲ့စည်းပေးခြင်း၊ စစ်ဆေးခြင်းနှင့် ကူညီပေးခြင်း

၅- စီးပွားရေးကို သိသိသာသာလုံ့ဆော်ရန်အတွက် ငွေကြေးဖောင်းပွမှုနှုန်းကိုအစိုးရ သုံးငွေ ဆက်လက်လျှော့ချခြင်းဖြင့် ထိန်းညှိပြီး ဘဏ်မှချေးငွေအတိုးနှုန်း ၁၃ရာခိုင်နှုန်းကို လျှော့ချခြင်း


၆- အလုပ်လက်မဲ့ဖြစ်ခြင်းသည် ငွေကြေးမူဝါဒတည်ငြိမ်စေဖို့ အဓိက အကြောင်းအချက်ဖြစ်သည်။ ပြည်သူများ အလုပ်အကိုင်ရရှိစေရေးနှင့် မှန်ကန်သော မူဝါဒများချမှတ်နိုင်ရန် မှန်ကန်သော အချက်အလက်များ ရရှိစေရေးအတွက် အလုပ်အကိုင် အာမခံ(Unemployment insurance)ကို အစိုးရမှ အကောင်အထည်ဖော်သင့်သည်။

၇- ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် Research and Development Center များတည်ထောင်သင့်သည်။

လက်ရှိတွင် အစိုးရအနေဖြင့် ဘတ်ဂျက်လိုငွေပြနေသော်လည်း ထိုအာမခံကို ငွေကြေးပေးအပ်ခြင်းအပြင် အလုပ်အကိုင်ရှာဖွေ ပေးနိုင်သော ဝန်ဆောင်မှုပေးခြင်းဖြင့် အလုပ်သမားများ၏ အချက်အလက်အမှန်များကို ရရှိစေနိုင်သည်။ ထိုမှန်ကန်သော အချက်အလက်များမှ တစ်ဆင့် အလုပ်လက်မဲ့နှုန်းကို ထိန်းညှိရန် လိုအပ်သော မူဝါဒများ မှန်ကန်စွာချမှတ်နိုင်မည် ဖြစ်သည်။⁵

မှတ်စုများ

(Notes)



- 1- နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ (၁၅ရက်၊ ဒီဇင်ဘာ၊ ၂၀၁၅) အခန်း (၁၁)၊ တားမြစ်ချက်များ၊
၃၈။ မည်သူမျှ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခြင်း မပြုရ။

၃၈-က။ မည်သူမျှ ရွှေ၊ နိုင်ငံခြားသုံးငွေ၊ လက်ဝတ်ရတနာကို သတ်မှတ်ချက်များနှင့် အညီမဟုတ်ဘဲ နိုင်ငံတော်အတွင်းသို့ ယူဆောင်လာခြင်း သို့မဟုတ် ပြည်ပသို့ ယူဆောင်သွားခြင်း မပြုရ။

၃၈-ခ။ မည်သူမျှ ပို့ကုန်ရငွေအားလုံးကို သတ်မှတ်ကာလအတွင်း နိုင်ငံတော်အတွင်းရှိ ယင်း၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားသုံးငွေဖြင့် ထည့်သွင်းရန် ပျက်ကွက်ခြင်း မရှိစေရ။

၃၈-ဂ။ မည်သူမျှ ပြည်ပနိုင်ငံတစ်ခုတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရင်းနှီးမြှုပ်နှံမှုအတွက် ငွေလုံးငွေရင်း လွှဲပြောင်းမှုများကို သတ်မှတ်ချက်များနှင့်အညီ ဆောက်ရွက်ရန် ပျက်ကွက်ခြင်းမရှိစေရ။

၃၈-ဃ။ မည်သူမျှ သတ်မှတ်ချက်နှင့်အညီမဟုတ်ဘဲ ပြည်ပမှ ငွေ သို့မဟုတ် ပစ္စည်းကို ချေးယူခြင်းနှင့် ပြည်ပမှချေးငွေရယူရန် အလို့ငှာ ငွေချေးသက်သေခံလက်မှတ်များ ထုတ်ဝေခြင်းမပြုရ။

အခန်း(၁၂)၊ ပြစ်မှုနှင့် ပြစ်ဒဏ်၊ ၄၂။ မည်သူမဆို ပုဒ်မ ၃၈နှင့် ပုဒ်မ ၃၈-ကတို့ပါ တားမြစ်ချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်အပြင် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ်ရမည်။

၄၂-က။ မည်သူမဆို ပုဒ်မ ၃၈-ခ၊ ပုဒ်မ ၃၈-ဂနှင့် ပုဒ်မ ၃၈-ဃ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

3 - လက်ရှိ နိုင်ငံ၏ အခြေအနေအရလဲ မပြောင်းလဲသေးသည့်အတွက် ဆရာလှမြင့်ပြောကြားခဲ့သော Export-Led Growth (or) Outward Looking Strategy¹ ဖြင့် သွားရန် ဆရာမြတ်သိန်းမှ “A Collection of Inspirational Tributes in memory of world-renowned Myanmar economist fore father of modern economics, Professor DR HLA MYIT”(Sep,2017) စာအုပ်တွင် ထောက်ခံပြောကြားခဲ့သည်။

I-(Hla Myint. "The Inward and Outward Looking Countries of South East Asia and the Economic Future of the Region". Mimeographed. Paper for Symposium on Japan's Future in South East Asia, Kyoto University, 31 May to 2 June 1965.)

4-အစိုးရကို ကူညီဆောင်ရွက်ပေးနိုင်သော ပညာတတ်များမှာ မိမိနိုင်ငံ၏စီးပွားရေး အကြောင်းကို အမှန်တကယ် နားလည်သော ပြည်တွင်းပညာရှင်များဖြစ်ရန် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် IMF, World Bank ကဲ့သို့သော အဖွဲ့အစည်းများ၏ အကြံဉာဏ်များကြောင့် ဒုက္ခရောက်သွားသော နိုင်ငံများ

အများအပြားရှိပြီး ၎င်းတို့၏ မူဝါဒများ မိမိတို့တိုင်းပြည်တွင် အမှန်တကယ်အလုပ်ဖြစ်နိုင်၊ မဖြစ်နိုင်ဆန်းစစ်ဖို့ဖြစ်သည်။

5 - မြန်မာနိုင်ငံတွင် ပြည်တွင်း၊ ပြည်ပ စီးပွားရေးသမားများမှ ကျွမ်းကျင်သူများ(Skill Labour) ပညာတတ်သူများ(White Colour Skill Labour) Productive Worker များ ရှားပါးသည့် ပြဿနာကို ကြုံတွေ့နေရသည်ဟု ဆိုသည်။ သို့သော် အခြားတစ်ဖက်တွင်မူ နှစ်ပေါင်းများစွာ ဖျက်စီးခံခဲ့ရသည့် ပညာရေးစနစ်မှ ထွက်လာသော ဘွဲ့ရများသည် ၎င်းတို့နှင့် ကိုက်ညီသော အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသလို၊ လုပ်ငန်းခွင်တွင် ၎င်းတို့၏ အရည်အချင်းများနှင့် အံ့မဝင်မှုများရှိသည်။ ထိုပြဿနာကို ဖြေရှင်းနိုင်ရန် အစိုးရမှ တက္ကသိုလ်ဝင်ခွင့်ဦးရေကို လျှော့ချရမည်ဖြစ်ပြီး ထိုအစား Polytechnic School များ လုံလောက်စွာ ထူထောင်ရမည် ဖြစ်သည်။ ထိုကဲ့သို့ ထူထောင်ရာတွင် အဓိက လိုအပ်မည့် ဆရာများကို နိုင်ငံတကာမှ ဌာနရမ်းရမည်သာဖြစ်သည်။

အဓိက ပြဿနာမှာ လူတိုင်းအတွက် နေထိုင်စားသောက်ရန်လောက်ငှသော၊ အနာဂတ်တိုးတက်ရေးအတွက် စုဆောင်းနိုင်လောက်သော လုပ်ခလစာကို စီးပွားရေးလုပ်ငန်းများမှ မပေးနိုင်ခြင်း၊ မပေးချင်ခြင်း ဖြစ်သည်။


ကျမ်းကိုးစာရင်းများ**(References)**

1. CSO 2015, 2016
2. <http://www.cbm.gov.mm/>
3. <http://www.mof.gov.mm/sites/default/files/04%20Union%20Planning%20and%20Finance%20Minister%27s%20Budget%20Speech%20for%202017-2018%20Fiscal%20Year%2830.1.2017%29.pdf>
4. Selected Monthly Economic Indicators, CSO
5. Myanmar Economic Monitor, December 2016, World Bank Group
6. Myanmar's Macro-Economy 2017: Taming the Dragons, Finding the Tigers, SEAN TURNELL, August 24, 2017, Yangon
7. STIGLITZ, JOSEPH E., MAKING GLOBALIZATION WORK
8. KRUGMAN, PAUL, Who Was Milton Friedman?, The New York Time Journal, February 15, 2007 Issue
9. <http://www.president-office.gov.mm/zg/?q=briefing-room/news/2017/10/02/id-13478>

နောက်ဆက်တွဲ ဇယား

(APPENDIX)

(Years 1995/1996 – 2014/2015(PA), absolute values in kyat millions)



Source: CSO

အထက်ဖော်ပြပါ ဇယားကို ကြည့်လျှင် ၂၀၁၂ - ၂၀၁၃ ခုနှစ်တွင် ဘတ်ဂျက်ပိုငွေ ပြနေသည်ကို တွေ့ရသည် အဘယ်ကြောင့်ဆိုသော် ၂၀၁၁တွင် ဦးသိန်းစိန် အစိုးရ တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံတကာမှ ချေးငွေများ၊ ထောက်ပံ့ငွေ များစွာ ရရှိခဲ့ခြင်းကြောင့်ဖြစ်သည်ကို အောက်ဖော်ပြပါ ဇယားများကို ကြည့်လျှင် တွေ့နိုင်ပါသည်။

State Administrative Organizations

Years 1995/1996 – 2014/2015(PA), absolute values in kyat millions)

Year	Surplus (+) / Deficit (-)
1995 -1996	(-) 38819.5
2000 – 2001	(-) 214804.4
2005 – 2006	(-) 407217.2
2010 – 2011	(-) 1813559.8
2011 – 2012	(-) 1710015.5
2012 – 2013	+ 1376813.5
2013 – 2014	(-) 755213.8
2014 – 2015 (PA)	(-)782129.4

Source: Budget Department

5 of 6

TABLE 17.01

SUMMARY OF THE STATE BUDGET (cont'd)

Years 1995/1996-2013/2014, absolute values in kyat millions

Particulars	2010-2011	2011-2012	2012-2013	2013-2014
STATE ECONOMIC ENTERPRISES				
RECEIPTS	-	3541293.6	8136740.4	7905407.2
Internal Receipts	-	3539389.4	7497457.6	7469701.5
1.Current Account	-	3363867.3	7333927.2	7369145.5
2.Capital Account	-	175522.1	163530.4	100556.0
3.Financial Account	-	-	-	-
Foreign Receipts	-	1904.2	639282.8	435705.7
1.Foreign Loans	-	1904.2	639282.8	370581.7
2.Foreign Grants and Aids	-	-	-	65124.0
EXPENDITURES	-	3681573.9	4879992.9	6993069.9
1.Current Account	-	3301898.7	3685328.5	5504196.0
2.Capital Account	-	377231.4	1116571.3	1226492.5
3.Financial Account	-	2443.8	78093.1	262381.4
Surplus(+)/Deficit(-)	-	-140280.3	+3256747.5	+912337.3

STATE ECONOMIC ENTERPRISES
(Undertaken Outside the Union Fund)

	2010-2011	2011-2012	2012-2013	2013-2014
RECEIPTS	-	-	-	133652.3
Internal Receipts	-	-	-	128531.8
1.Current Account	-	-	-	114214.3
2.Capital Account	-	-	-	5731.7
3.Financial Account	-	-	-	8585.8
Foreign Receipts	-	-	-	5120.5
1.Foreign Loans	-	-	-	-
2.Foreign Grants and Aids	-	-	-	5120.5
EXPENDITURES	-	-	-	111352.1
1.Current Account	-	-	-	78378.5
2.Capital Account	-	-	-	26632.8
3.Financial Account	-	-	-	6340.8
Surplus(+)/Deficit(-)	-	-	-	+22300.1